



ပပြည်ပခရီးသွားများ ထွက်ခွာမှုအတွက် အခွန်ပန် အမ်းခငြးဆိုင်ရာ လမ်းညွှန် ချက်များ

က- ထွက်ခွာမှုအတွက် အခွန်ပန်အမ်းခငြးမူဝါဒ

ထွက်ခွာမှုအတွက် အခွန်ပန်အမ်းခငြးဆိုသည်မှာ နိုင်ငံရပ်ခငြး ခရီးသွားများ မိမိနိုင်ငံမှထွက်ခွာသည့်အခါ ထွက်ခွာသည့်ဂိတ်တွင် ခရီးသွားများ ဝယ်ယူသည့် အခွန်ပန်အမ်းခငြးဆိုင်များတွင် ဝယ်ယူ ထားသည့် အခွန်ပန်အမ်းခငြးရသည့် ပစ္စည်းများအတွက် တန်ဖိုးထပ် အခွန် VAT ပန်အမ်းခငြးမူဝါဒကို ရည်ညွှန်းသည်။

ပပြည်ပခရီးသွားများသည် "Buy Now, Refund Now" ဝန်ဆောင်မှုပေးသည့် အခွန်ပန်အမ်းခငြးဆိုင်များတွင် အခွန်ပန်အမ်းခငြးပစ္စည်းများကို ဝယ်ယူသည့်အခါ၊ သဘာဝတူစာချုပ်များလက်မှတ်ရေးထိုးပြီးခရက်ဒစ်ကတ်အား ကပြောင်ခွင့်ပျချက် (Credit Card Pre-authorization) ရယူပြီးနောက် ဆိုင်တွင် အခွန်ပန်အမ်းခငြးငွေများ လျှောက်ထားနိုင်သည်။ ။ ပပြည်ပထွက်ခွာအခွန် ပန်အမ်းခငြးနှင့် ပတ်သက်၍ လက်ရှိသက်ဆိုင်ရာစည်းမျဉ်းများကို လိုက်နာခငြးအပ်ငြး၊ "Buy Now, Refund Now" ဝန်ဆောင်မှုကို လက်ခံရရှိရန်အတွက် ပပြည်ပခရီးသွားများသည် အောက်ပါအခငြးအနုများ နှင့် ကိုက်ညီ ရမည်-

1. မိမိသည် ကပြောင်ခွင့်ပျမြ အာမခံချက် (Pre-authorization Guarantee) အတွက် အသုံးပြုနိုင်သည့် ခရက်ဒစ်ကတ်ကို ကိုင်ဆောင်ထားခငြး။
 2. နိုင်ငံရပ်ခငြးခရီးသွားများသည် သတ်မှတ်ထားသော ကန် သတ်ချန်အတွင်း သတ်မှတ်ထားသော ပပြည်ပထွက်ခွာဂိတ်မှ ထွက်ခွာမည်ဟု ကတိပျငြး။
- နိုင်ငံရပ်ခငြးခရီးသည်များဆိုသည်မှာ ဟောင်ကောင်၊ မကာအို နှင့် ထိုင်ဝမ်တို့မှ နိုင်ငံခငြးသွားများ နှင့် နိုင်ငံရပ်ခငြးသွားများကိုရည်ညွှန်းပြီးကျန်ပန်၏နိုင်ငံတွင် ၁၈၃ ရက်ထက်မနည်း ဆက်တိုက်နေထိုင်သူများကိုဆိုလိုသည်။

ပပြည်ပထွက်ခွာဂိတ်များဆိုသည်မှာ ပပြည်ပထွက်ခွာအခွန်ပန် အမ်းခငြးမူဝါဒများကို အကောင်အထည်ဖော်သည့်နေရာဒေသများရှိ ပပြည်ပတွင်လည်း တရားဝင်ဖွင့်လှစ်ထားသည့် အရောင်စီများဂိတ်များ၊ လကေငြး

ဂိတ်များ၊ ရကေငြးဂိတ်များနှင့် ကုန်းလမ်းဂိတ်များလည်းရည်ညွှန်းပါသည်။

ခ- အခွန်ပန်အမ်းပစ္စည်းများ

အခွန်ပန်အမ်းပစ္စည်းများဆိုသည်မှာ နိုင်ငံရပ်ခငြးခရီးသွားများ အခွန်ပန်အမ်းသည့်ဆိုင်များတွင် ကိုယ်တိုင်ဝယ်ယူပြီးအခွန်ပန် အမ်းခငြး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကိုယ်ရေးကိုယ်တာ ပစ္စည်းများကိုရည်ညွှန်းပြီးအောက်ပါပစ္စည်းများ မပါဝင်ပါ။

(က) "တရုတ်ပပြည်သူ့သမ္မတနိုင်ငံ၏ တားမဖြီထားသောကန် သတ်ထုတ်ကုန်သွင်းကုန်များစာရင်း" တွင် ဖော်ပြထားသော တားမဖြီ၊ ကန်သတ်ကုန်ပစ္စည်းများ၊

(ခ) တားမဖြီထားသော ထွက်ကုန်ပစ္စည်းများ၊

① တင်သွင်းခွင့်တားမဖြီစာရင်းတွင် ဖော်ပြထားသောပစ္စည်း များအားလုံး၊

② နိုင်ငံတော်လျှိုဝှက်ချက်များနှင့် ပတ်သက်သည့် စာမူများ၊ ပုံနှိပ်ပစ္စည်းများ၊ ဖီလင်(film)များ၊ ဓာတ်ပုံများ၊ သီချင်းခွေများ၊ ရုပ်ရှင် များ၊ အင်ဒီယိုတိပ်များ၊ ဗီဒီယိုတိပ်များ၊ လဆောဓာတ်ပုံများ၊ ဒေတာသိမ်းဆည်းရေး မီဒီယာနှင့် အခငြးအရာများ၊

③ အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်များနှင့် တင်ပို့ရန်တားမဖြီ ထားသော အခငြးသက်ရှိသက်မဲ့ဆိုင်ရာ ရှုဟောင်းအမွေအနှစ်ဖဖြီ သေနမူများ၊

④ မျိုးသုဉ်းလုနီးပါးနှင့် အဖိုးတန်တိရစ္ဆာန်များ၊ အပင်များ (နမူနာများအပါအဝင်) နှင့် ၎င်းတို့၏ မျိုးစုများနှင့် မျိုးပွားပစ္စည်းများ။

(ဂ) ကန်သတ်ထားသော ထွက်ကုန်များ-

① ရှုငွေကွေ့သို့သော အဖိုးတန်သတုတုများနှင့် ၎င်းတို့၏ထုတ်ကုန် များ၊

② နိုင်ငံသုံးငွေကေငြး၊

③ နိုင်ငံခငြးသုံးငွေနှင့် ၎င်း၏ တန်ဖိုးရှိစတု

လက်မှတ်များ၊

④ ရဒီယိုအသံလွှင့်စက်များ၊ ဆက်သွယ်ရေး လိုခငြးစက်များ၊

⑤ အဖိုးတန်တရုတ်ဆေးဖက်ဝင်ပစ္စည်းများ၊

⑥ အထွေထွေယဉ်ကျေးမှုအမွေအနှစ်များ၊

⑦ အကောက်ခွန်မှတင်ပို့ခငြးဆိုင်ရာ ကန်သတ်ထားသောအခငြး ပစ္စည်းများ။

(ခ) အခွန်ပန်အမ်းပေးသည့်ဆိုင်များမှ ရောင်းချသော VATကင်း လွတ်ခွင့်မူဝါဒအရပစ္စည်းများ၊

(ဂ) ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးနှင့် နိုင်ငံတော်အခွန်အကောက်ဆိုင်ရာ စီမံခန့်ခွဲရေးတိုက သတ်မှတ်ထားသည့် အခငြးအရာများ။

ဂ- အခွန်ပန်အမ်းမှုအတွက်လိုအပ်ချက်များ

အခွန်ပန်အမ်းပေးရန် လျှောက်ထားသော နိုင်ငံခငြးခရီးသွား များသည် တစ်ချိန်တည်းတွင် အောက်ပါအခငြးအနုများနှင့် ကိုက်ညီ မှရမည်-

(က) တူညီသောနိုင်ငံခငြးခရီးသွားတစ်ဦးမှ တစ်ရက်တည်းတွင် အခွန်ပန်အမ်းသည့်ဆိုင်တစ်ဆိုင်တည်းမှ ဝယ်ယူထားသောအခွန်ပန် အမ်းသည့် ပစ္စည်းပမာဏသည် ယွမ် ၂၀၀ ထိရှိခငြး၊

(ခ) အခွန်ပန်အမ်းသည့်ပစ္စည်းများကို အသုံးပြုမရှိသေးခငြး သို့မဟုတ် ငွေသုံးစွဲခငြးများမရှိသေးခငြး၊

(ဂ) ထွက်ခွာမည့်ရက်တွင် အခွန်ပန်အမ်းသည့် ပစ္စည်းများ သည် ဝယ်ယူသည့်နေ့မှ ရက်ပေါင်း ၉၀ ထက် မကျော်ရ၊

(ဃ) ဝယ်ယူထားသောအခွန်ပန်အမ်းသည့် ပစ္စည်းများကို နိုင်ငံ ခငြးခရီးသည်ကိုယ်တိုင် သယ်ဆောင်သွားခငြး သို့မဟုတ် နိုင်ငံမှ ထွက်ခွာသည့်အခါ အတူတကွ သယ်ဆောင်သွားခငြး။

ဃ- အခွန်ပန်အိမ်းငွေပမာဏ

2019 ခုနှစ် ဧပြီ ၁ ရက်နေ့မှစတင်၍ အခွန်ပန်အိမ်းသည့် ပစ္စည်းများ ၏ ပြင်ဆင်မှုပမာဏ (VAT အပါအဝင်)အခွန် ပန်အိမ်းနှုန်း 13% ကို အခွန်အသုံးပြုကာ နိုင်ငံခြားခရီးသွားများ ဝယ်ယူမည့် အခွန်ပန်အိမ်းပစ္စည်းများအတွက် 11% ဖြစ်ပြီးအခွန်ပန်အိမ်းနှုန်း 9% ကို အသုံးပြု၍ နိုင်ငံခြားခရီးသွားများ ဝယ်ယူမည့် အခွန်ပန်အိမ်းပစ္စည်း များအတွက် 8% ဖြစ်ပြီး VAT ပန်အိမ်းငွေ ပမာဏကိုတွက်ချက်ရမည် ဖြစ်သည်။ တွက်ချက်မှု ဖော်ပြသော-

$$\text{အခွန်ပန်အိမ်းငွေပမာဏ} = \left(\begin{array}{l} \text{ပည့်ပထက်ခွာသော} \\ \text{အခွန်ပန် အိမ်းပစ္စည်း} \\ \text{များ အရောင်းပြန်} \\ \text{ပမာဏ} \\ \text{(VAT အပါအဝင်)} \end{array} \right) \times \begin{array}{l} \text{အခွန်ပန်} \\ \text{အိမ်းနှုန်း} \end{array} - \begin{array}{l} \text{အခွန်ပန်} \\ \text{အိမ်းငွေ} \\ \text{အရောင်းစီစဉ်} \\ \text{ဆောင်ခ} \end{array}$$

c- အခွန်ပန်အိမ်းငွေကေငြးအမျိုးအစား

အခွန်ပန်အိမ်းငွေကေငြးအမျိုးအစားမှာ RMB ဖြစ်သည်။
အခွန်ပန်အိမ်းငွေခန့်လမ်းများတွင် ငွေသားပန်အိမ်းငွေနှင့် ဘဏ် ငွေလွှဲပန်အိမ်းငွေတို့ပါဝင်သည်။
အခွန်ပန်အိမ်းငွေပမာဏ သည် RMB 20,000 ထက် မကျော်လွန်ပါက ငွေသားပန်အိမ်းငွေ နှင့် ဘဏ်ငွေလွှဲပန်အိမ်းငွေခန့်လမ်း (၂) မျိုးအား မိမိစိတ်သက်ရာ ရွေး ချယ်နိုင်ပါသည်။ အခွန်ပန်အိမ်းငွေပမာဏသည် RMB 20,000 ကျော် လွန်ပါက ဘဏ်ငွေလွှဲခန့်လမ်းဖြင့်သာ ပန်အိမ်းမည်ဖြစ်ပါသည်။

စ- လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း။

၁။ အခွန်ပန်အိမ်းငွေပစ္စည်းများဝယ်ယူခြင်း။ အခွန်ပန်အိမ်း သည့်စတိုးဆိုင်တွင် အခွန်ပန်အိမ်းသည့်ပစ္စည်းများကို ဝယ်ယူပြီးနောက်၊ နိုင်ငံခြားခရီးသွားများသည် အခွန်ပန်အိမ်းရန်လျှောက်ထား လိုပါက အခွန်ပန်အိမ်းငွေလျှောက်လွှာပုံစံနှင့် ပည့်ပခရီးသွားများအ တွက် အရောင်းပြန်စာများကို အခွန်ပန်အိမ်းငွေစတိုးဆိုင်တွင် မေး မမြန်းရယူနိုင်ပါသည်။

၂။ အကောက်ခွန်မှစစ်ဆေးအတည်ပြုခြင်း။ နိုင်ငံရပ်ခြားသို့ ထွက်ခွာသည့်အခါ ထွက်ခွာဂိတ်မှထွက်ခွာချိန်တွင် နိုင်ငံခြားခရီး သည်များသည် အခွန်ပန်အိမ်းသည့်ပစ္စည်းများ၊ ပည့်ပခရီးသည်များ ၏ ဈေးဝယ်ထွက်ခွာခြင်းအတွက် အခွန်ပန်အိမ်းလွှာလျှောက်လွှာများ၊ အခွန်ပန်အိမ်းသည့်ပစ္စည်းအရောင်းပြန်စာနှင့် မိမိ၏ တရားဝင်မှတ် ပုံတင် အထောက်အထားများအား အကောက်ခွန်သို့ တင်ပြ၍ အကောက်ခွန်မှကြိုပြုမှုကိုလက်ခံရမည်။ ပည့်ပခရီးသွားများ ပန်လည်အိမ်းငွေအတွက် လျှောက်လွှာပုံစံကို အကောက်ခွန်မှ စိစစ်ပြီးပါက အကောက်ခွန်မှ လက်မှတ်ရေးထိုးပြီးတံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်သည်။

တရားဝင်မှတ်ပုံတင်အထောက်အထားဆိုသည်မှာ နိုင်ငံရပ်ခြား ခရီးသွားများ၏ နောက်ဆုံးဝင်ရောက်သည့်ရက်စွဲကို အမှတ်အသား ပြုထားသော သို့မဟုတ် စုဆောင်းနိုင်သော ပတ်စ်ပို့၊ ဟောင်ကောင် နှင့် မကာအိုနယ်ဒိုင်းများအတွက် တရုတ်ပည့်မက်ကြီးသို့ဝင်ထွက်ခွင့် ပြုသည့်လက်မှတ်၊ ထိုင်ဝမ်နယ်ဒိုင်းများအတွက် တရုတ်ပည့်မက်ကြီးသို့သွားလာခွင့်လက်မှတ်များ စသည်တို့ကို ရည်ညွှန်းပါသည်။

၃။ အရောင်းစီမံ အခွန်ပန်အိမ်းခြင်း။ ထွက်ခွာရာတွင် အခွန်ပန် အိမ်းငွေကို ထွက်ခွာဂိတ်၏ သီးခြားဧရိယာတွင် ရှိသော အခွန်ပန် အိမ်းသည့်အရောင်းစီမံ စုပေါင်းဆောင်ရွက်မည်။ နိုင်ငံရပ်ခြားခရီး သည်များသည် ၎င်းတို့၏ တရားဝင်အထောက်အထားစာရွက်စာ တမ်းများဖြစ်သည့် နိုင်ငံကူးလက်မှတ်များ၊ အကောက်ခွန်မှ စိစစ်ပြီးတံဆိပ်ရိုက်နှိပ်ထားသော ပည့်ပခရီးသွားများအတွက် အခွန်ပန်အိမ်း လျှောက်လွှာပုံစံနှင့် အခွန်ပန်အိမ်းနိုင်သော ပစ္စည်းများ၏ အရောင်းပြန်စာများကို အခွန်ပန်အိမ်းငွေပန်အိမ်းသည့် အရောင်းစီမံသို့ တင်ပြ၍ VAT ပန်အိမ်းငွေကို လျှောက်ထားရမည်။

(ခ) "Buy Now, Refund Now" ဝန်ဆောင်မှု လုပ်ငန်းစဉ်

၁။ အခွန်ပန်အိမ်းနိုင်သောပစ္စည်းများကိုဝယ်ယူခြင်း။ နိုင်ငံရပ် ခြားခရီးသွားများသည် အခွန်ပန်အိမ်းနိုင်သောပစ္စည်းများကို "Buy Now, Refund Now" ဝန်ဆောင်မှုပေးသည့် အခွန်ပန်အိမ်းသည့်စတိုး ဆိုင်တွင် ဝယ်ယူပြီးနောက် ၊ ၎င်းတို့၏ အခွန်ပန်အိမ်းရရှိရန်အတွက် လျှောက်ထားလိုပါက အခွန်ပန်အိမ်းငွေလျှောက်လွှာပုံစံနှင့်အရောင်း ပြန်စာများကို အခွန်ပန်အိမ်းသည့်စတိုးဆိုင်ထံ တောင်းဆိုနိုင်သည်။

၂။ ကြိုတင်ခွင့်ပြုချက်အာမခံချက် (Pre-authorization Guarantee) နှင့် ကတိကဝတ်များ။ "Buy Now, Refund Now" ဝန်ဆောင်မှုကိုခံစားသည့်အခါ ခရီးသည်များသည် ခရက်ဒစ်ကတ် လုပ်ငန်းဆောင်ရွက်မှုအတွက် ကြိုတင်ခွင့်ပြုချက်အာမခံချက် (Pre-authorization Guarantee) ပေး၍ သိရှိခြင်းသဘော တူညီချက်ကိစ္စရပ်များကို လက်မှတ်ရေးထိုးကာ လက်ရှိနေရာတွင် အခွန်ပန်အိမ်းငွေနှင့်ညီမျှသော ကြိုတင်ငွေပေးချေမှုကို ရယူရန်လိုအပ်ပါသည်။


၃။ အကောက်ခွန်မှစစ်ဆေးအတည်ပြုခြင်း။ နိုင်ငံရပ်ခြားသို့ ထွက်ခွာသည့်အခါ ထွက်ခွာဂိတ်မှထွက်ခွာချိန်တွင် နိုင်ငံခြားခရီး သည်များသည် အခွန်ပန်အိမ်းသည့်ပစ္စည်းများ၊ ပည့်ပခရီးသည်များ ၏ဈေးဝယ်ထွက်ခွာခြင်းအတွက် အခွန်ပန်အိမ်းလွှာလျှောက်လွှာများ၊ အခွန်ပန်အိမ်းသည့်ပစ္စည်းအရောင်းပြန်စာနှင့် မိမိ၏တရားဝင်မှတ်ပုံ တင်အထောက်အထားများ အကောက်ခွန်သို့တင်ပြ၍ အကောက်ခွန်မှကြိုပြုမှုကိုလက်ခံရမည်။ ပည့်ပခရီးသွားများ ပန်လည်အိမ်း ငွေအတွက် လျှောက်လွှာပုံစံကို အကောက်ခွန်မှ စိစစ်ပြီးပါက အကောက်ခွန်မှ လက်မှတ်ရေးထိုးပြီးတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ် သည်။

၄။ အရောင်းစီမံစစ်ဆေးသုံးသပ်ခြင်း။ နိုင်ငံခြားခရီးသည်များ သည် ၎င်းတို့၏ တရားဝင်မှတ်ပုံတင်အထောက်အထားစာရွက်စာ တမ်းများဖြစ်သည့် နိုင်ငံကူးလက်မှတ်များ၊ အကောက်ခွန်မှ စစ်ဆေး ပြီးတံဆိပ်ရိုက်နှိပ်ထားသော ပည့်ပခရီးသည်များဈေးဝယ်ထွက် ခြင်းဆိုင်ရာ အခွန်ငွေပန်အိမ်းလွှာလျှောက်လွှာများ ၊ အခွန်ပန်အိမ်း သည့် ပစ္စည်းအရောင်းပြန်စာတို့ကို ထွက်ခွာဂိတ်၏ သီးခြားဧရိယာ တွင်ရှိ

သော အခွန်ပန်အိမ်းသည့်အရောင်းစီမံ တင်ပြကာအတည်ပြုချက်ရယူရမည်။ စစ်ဆေးသုံးသပ်ချက်မှန်ကန်ပါက ကြိုတင်ခွင့်ပြုချက်အာမခံချက် (Pre-authorization Guarantee) ကို ပေးမည်ဖြစ် ပြီးသက်ဆိုင်ရာစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိပါက အရောင်းစီမံ ကြိုတင်ခွင့်ပြုချက် (Pre-authorization) ဖြစ် ကြိုတင်ငွေပေးချေမှု ကို နုတ်ယူမည်ဖြစ်သည်။

ဆ- အခွန်ပန်အိမ်းခြင်း လုပ်ငန်းစဉ်ဇယား

အခွန်ပန်အိမ်းခြင်း လုပ်ငန်းစဉ်ဇယား



"Buy Now, Refund Now" လုပ်ငန်းစဉ်ဇယား

